



ကဏ္နားလေး မြိုင်ကျေ



ပြန်လည်ပြင်ဆင်ခြင်း ၂၀၃၃။

စီမံချက်ကန့်သတ်နယ်မြေအတွင်း အသုံးပြုရန်။




တစ်ခါတုန်းက ငက်န်းလေးတစ်ကောင် ရှိတယ်။ သူဟာ သိပ်ပေတဲ့အတွက်
သူအမေက သူကို “ဖိုးပေ”လို့ ခေါ်တယ်။ သူမောင်နှုမထွေက သူနဲ့
မတည့်ဘူးတဲ့ကိုယ်။




တစ်နွေတော့ ဂကန်းမကြီးက သူကလေးတွေကို “သားတို့၊ သမီးတို့
မြစ်ဖျားဘက်ကို မသွားနဲ့နော်။ အဲဒီမှာ လူတွေက ငါးတွေ၊ ပုစ္စနှင့်
ဂကန်းတွေကို အမြဲလာရှာစားတယ်”လို့ ပြောသတဲ့။



ဂကန်းမကြီးက ဖိုးပေကို “မေမေပြောတာ ကြားရဲ့လား”လို့ မေးတယ်။
ဖိုးပေက “ကြားပါတယ်၊ ဒါပေမဲ့ သွားချင်တယ်”လို့ ပြန်ပြောသတဲ့ကွုယ်။




ဝကန်းမကြီးက ဖိုးပေကို “မင်းက သိပ်ပေတာပဲ။ ပြောစကား ဘယ်တွေမှ
နားမထောင်ဘူး”ဆိုပြီး “သူ ဖိုးပေနောက် လိုက်သွားခြီးမယ်”လို့
တခြားကလေးတွေကို ပြောတယ်။




ဖိုးပေဟာ သူအမေ သူနောက်လိုက်လာတဲ့အတွက် သိပ်ပြီး
စိတ်ညွစ်သတဲ့ကျယ်။




ဒါနဲ့ ဖိုးပေါ်ဘာ သူအမေ သူကို မကြည့်တဲ့အချိန်မှာ ကျောက်တုံးကြီး
တစ်တုံးအနားမှာ ပုန်းနေလိုက်တော့တယ်။



သူအမေက သူကိုမတွေ့တော့ အခြားနေရာတွေမှာ လိုက်ရှာတာပေါ့။
ဖိုးပောကတော့ အားရဝမ်းသာနဲ့ မြစ်ဖျားဘက်ကို သွားပါလေရောက္ခာ။



ဖိုးပေဟာ သိပ်ပျော်သွားတဲ့အတွက် ကျောက်တုံးကြီး တစ်တုံးအောက်မှာ
အေးအေးဆေးဆေး အိုပ်လိုက်သတဲ့။




မကြာခင် သူသတိရလာလို့ ကြည့်လိုက်တော့ သူဟာ ပလိုင်းတစ်လုံးထဲမှာ
ရောက်နေတာကို သိလိုက်ရတယ်။ အဲဒီတော့မှ သူဟာ “ငါ မလာခဲ့ရင်
ပြီးရော”လို့ တွေးမိတယ်။




“မေမွေစကားကို နားထောင်လိုက်ရင် ပြီးရော”လို့ စဉ်းစားမိတယ်။ ပြီးတော့
သူဘာဆက်လုပ်ရမလဲဆိုတာ ကြံစဉ်နေတွေ့တယ်။



အဲဒီအချိန်မှာ ပလိုင်းက မောက်ကျသွားလို့ ဖိုးပေဟာ ပလိုင်းထဲကနေ
အပြင်ဘက်ကို မြန်မြန်ပြေးထွေက်သွားသတဲ့ကွုယ်။



ဖိုးပေက သူမေမေကို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ပြန်ပြောပြီး
နာက်ဆိုရင် မေမှုစကားကို သူ နားထောင်တော့မယ့်အကြောင်း
ပြောလိုက်သတဲ့ကွယ်။



အဲဒီအချိန်ကစပြီး ကျွန်တဲ့မောင်နှုမတွေကလည်း သူနဲ့ ပြန်တည့်ပြီး သူ့ကို
သိပ်ချွစ်သွားတော့တာပေါ့ကွယ်။